

ဖြူညွှန် နှိ <phyu nyun> (诗)白伞(指皇帝),也写作: ဖြူ
ရိပ်၊ဖြူရိပ်ဝန်း၊ ဖြူရွက် 等

ဖြူတုတ်တုတ် နှိ <phyu tout tout> 白白胖胖,又白又胖

ဖြူနီကြောင်ကျား နှိ <phyu ni kyuan kya> 五颜六色的

ဖြူဖပ်ဖြူရော် ကဝါ <phyu bat phyu yaw> 苍白,灰白,刷
白: ကြောက်လွန်းလို့မျက်နှာ ~ ဖြစ်သွားတာပါ။ 由于过分害
怕脸色刷白。 / မျက်နှာ ~ နဲ့လူတယောက် 一个脸色苍白
的人。也写作: ဖြူဖတ်ဖြူရော်၊ ဖြူဖတ်ဖြူရော်၊ ဖြူဖတ်ဖြူရော်၊
ဖြူရော်ဖတ်ဖတ်၊ ဖြူဖြော့ဖြော့ 等

ဖြူဖြူနုနု နှိ <phyu byu nu' nu'> 又白又嫩

ဖြူဖြူနွဲ့နွဲ့ နှိ <phyu byu nwe' nwe'> 白晰瘦弱

ဖြူဖြူသွယ်သွယ် ကဝါ <phyu byu thwe dhwe> 白晰而苗条:
~ ကောင်မလေးတယောက် 又白又苗条的小姑娘

ဖြူဖြောင့် နှိ <phyu byaun> 正直的;纯洁的

ဖြူဖွေး နှိ <phyu phwei> 雪白

ဖြူဖွဲ့ဖွဲ့ နှိ <phyu mwe: mwe:> 灰白的

ဖြူရော် နှိ <phyu yaw> 苍白的

ဖြူလူ နှိ <phyu lwa'> 白的: ~ သောစန္ဒယားခလုတ်များ 洁
白的(钢)琴键 / ဖြူလူလူသဲသောင်ပြင် 白花花的沙滩

ဖြူလွင် နှိ <phyu lwin> 洁白的

ဖြူလှုပ်လှုပ် နှိ <phyu hlat hlat> 极白,雪白: ~ အင်္ကျီ 雪
白的衣服

ဖြူလျှပ် နှိ <phyu shat> 雪白的

ဖြူဝင်း နှိ <phyu win> 又白又亮: ~ သောအရောင်အလျှံ
又白又亮的光

ဖြူး I ကါ <phyu:> ①撒: ဆား ~ သည်။ 撒盐。②(风)
吹拂: လေပြေကလေး ~ နေသည်။ 微风轻拂。 II နှိ <phyu:> ①平坦,平滑,光溜: လမ်းကြီး ~ နေသည်။ 大
路平坦。②通畅,不费劲,顺利: အစိုးရဈေးနဲ့ အသားတင်ငွေ
တထောင်ငါးရာ ~ လို့။ 按官价出售毫不费劲就净赚一千
五百元。③高大挺拔: သည်ကျွန်းပင်မြင့်လိုက်သည်မှာ ~ နေ
သည်။ 这棵柚木树高大挺拔。④(面貌)清秀,秀丽: ရုပ်
တော်တော် ~ တဲ့ရုပ်ရှင်မင်းသမီး 面目清秀的女电影演员

ဖြူးဆေး နှိ <phyu: zai> 外敷药

ဖြူးဖြူးညှင်းညှင်း ကဝါ <phyu: byu: nyin: nyin:> 轻轻地,
柔和地: လေပြေလေအေး ~ ဆော်သွင်းတိုက်ခတ်သည်။ 微风
轻轻地吹拂着。

ဖြူးဖြူးဖြောင့်ဖြောင့် ကဝါ <phyu: byu: phyaun' byaun'> 畅
通无阻地,一帆风顺: လုပ်ငန်းကိုင်ငန်း ~ ရှိပါတယ်။ 事业
发展很顺利。

ဖြူးဖြောင့် နှိ <phyu: phyaun'> 平坦,顺当

ဖြူးသွယ် နှိ <phyu: thwe> 细长,细高: ~ မြင့်မားသော
ကျောက်တိုင် 细高的石碑

ဖြေ ကါ <phyei> ①回答,解答,答复: အမေးကို ~ သည်။ 解

回答问题。 / စာမေးပွဲ ~ သည်။ 参加考试。②解除,松开,
解决: အပန်း ~ သည်။ 休养,解乏。 / အလွမ်း ~ သည်။ 解
忧,消愁。 / အဆိပ် ~ သည်။ 解毒。 / အပြစ် ~ သည်။ 赎
罪。③解开(结,扣等): မြင်းကြိုးကို ~ သည်။ 解开缰绳。
ဖျာလိပ်ကြီးကို ~ လိုက်ပါ။ 打开席卷。

ဖြေကြား ကါ <phyei kya> 回答,答复: သတင်းထောက်များ
မေးသမျှကို ~ လိုက်၏။ 回答了记者提出的所有问题。

ဖြေချွတ် ကါ <phyei khyut> 解开: ကြက်ငှက်တွေကိုညွှတ်ကွင်းမှ
~ လိုက်တယ်။ 把套住的鸟从网上解了下来。

ဖြေဆေး နှိ <phyei zai> ①解药,缓解剂: မြေဆိပ် ~ 解
蛇毒药,蛇药 ②(喻)解除烦恼的事物: စိတ် ~ ကတော့
ဝတ္ထုပဲ။ 能消除烦恼的是小说。

ဖြေဆို ကါ <phyei hso> 解答,回答: စာမေးပွဲ ~ သည်။ 参
加考试。 / သူ့အမေးကို ဤသို့ ~ လိုက်သည်။ 这样回答了
他的问话。

ဖြေဆည် ကါ <phyei hsi> 解除(忧伤,烦恼)

ဖြေတင်း ကါ <phyei tin> = ဖြေဆည်

ဖြေထွင် ကါ <phyei htwin> 解开;清理

ဖြေဖျော် ကါ <phyei byaw> 设法使之愉快,助兴: ရုပ်ရှင်ဖြင့်
~ သည်။ 放映电影助兴。

ဖြေဖျက် ကါ <phyei byet> 解除,去掉,废弃

ဖြေဖျောက် ကါ <phyei byaut> 消除,宽慰: ဝတ္ထုဖတ်ယင်းပျင်း
ရိမှုကို ~ ခဲ့ရလေသည်။ 看小说解闷。

ဖြေဖျင့် ကါ <phyei byin> = ဖျင့်ဖြေ

ဖြေဖျန် ကါ <phyei byan> = ဖျန်ဖြေ

ဖြေဖြေမမ ကဝါ <phyei byei ma' ma'> 体贴,体谅: ခုလိုသူ
စိတ်ညစ်နေတုန်းတော့ ~ ပဲပြောသင့်တာပေါ့။ 现在他正心烦只
宜好言相劝。

ဖြေဖြတ် ကါ <phyei byat> 解决,答复: ပြဿနာကိုတခါတည်း
အပြီးအပိုင် ~ လိုက်သည်။ 一下子彻底解决问题。

ဖြေရှင်း ကါ <phyei shin> 解决,解答

ဖြေလွှတ် ကါ <phyei hlut> ①(把拴着的家畜)放掉: ကျွဲက
လေးကို ~ လိုက်သည်။ 把小水牛放掉了。②宽恕,饶恕

ဖြေသိမ် ကါ <phyei dhein'> 安慰,慰藉

ဖြဲ ကါ <phye> ①扯裂,扯破 ②张开,咧开: ခွေးသည်သွားကို
~ သည်။ 狗呲牙咧嘴。 / ခံတွင်းကို ~ ရှုံကြည့်သည်။ 把嘴
掰开看。

ဖြဲခြောက် ကါ <phye: khyaut> ①(做鬼脸)吓唬 ②(喻)
夸大其词

ဖြဲစိဖြဲစိ ကဝါ <phye: si' phye: si'> 嘻皮笑脸: ပါးစပ် ~ နှင့်
ဘာတော့များပြောချင်လို့လဲ။ 嘻皮笑脸地,你想说什么?

ဖြဲစပ်စပ် ကဝါ <phye: sat sat> 嘻皮笑脸

ဖြော I နှိ <phyaw> (古)大量的,繁多的: ပေးလှူခြင်း၌
စေတနာ ~ လှ၏။ 在施舍上非常慷慨。 / ဝမ်း ~ သွား